

C.Tetragona

တော်နဲ့ <taw: pyit> 打猎, 狩猎: သူသည် ~ သူးလေ့၍ သည်။ 他经常去狩猎。

တော်ပိုင်း: နဲ့ <taw: pin zein:> 【植】一种罗勒 *Ocimum gratissimum*, Linn

တော်ပုံး: နဲ့ <taw: bon:> 土匪, 绿林好汉: ~ လုပ်သည်။ 当绿林好汉。

တော်ပုံးတိုက် ကဲ <taw: bon: tait> 林中伏击

တော်ပုံးဓားပြု နဲ့ <taw: bon: d-mya:> 土匪, 强盗

တော်ပျော် ကဲ <taw: pyaw> 隐居

တော်ပြား နဲ့ <taw: bya:> 森林

တော်ပြန်: ကဲ <taw: pyon:> 林木毁灭

တော်ဖောက်ဆုတ် နဲ့ <taw: phet hsut> = ဆုတ်ထမနဲ့

တော်ဖိတ်နေ့ နဲ့ <taw: beit nei:> 守戒日的前两天(缅农村习惯于这两天进城买布施品)

တော်ဘဲ နဲ့ <taw: be:> 【动】野鸭 *Asarcornis scutulatus* (the white-winged wood duck)

တော်ဘဲတော်ဘဲ နဲ့ <taw: bwe' taun bwe:> 田园诗, 山水诗

တော်မယ်မယ်မယ် နဲ့ <taw: m-myi myo' m-myi> 既非城镇又非乡村的地方

တော်မိုး နဲ့ <taw: mi:> 野火, 林火: ~ မျှောင်း 林火瞭望台

တော်မှုံး: နဲ့ <taw: mout hso:> 猎人, 猎户

တော်မေးလို့ နဲ့ <taw: me: z-li:> 【植】掌决明 *Cassia timorensis*

တော်မိုင်း: နဲ့ <taw: me: yain:> 【植】美丽槐兰 *Indigofera galegoidea*; *I. pulchella*

တော်မွဲ့ ဆီ နဲ့ <taw: mon' zi:> 【植】粉绿决明 *Cassia glauca* Lam

တော်မတ်ပဲ နဲ့ <taw: mat pe:> 【植】一种菜豆 *Phaseolus trilobus*, Ait

တော်မှိုးလုပ်း: နဲ့ <taw: mon nyin:> 【植】水田芥 *Nasturtium officinale*; *N. Indicum* (water cress)

တော်မှား ကဲ <taw: hma:> 在山林中被老虎伤害

တော်မိုး ကဲ <taw: hmi:> (迷信) 鬼缠身

တော်မှာ်က် ကဲ <taw: hmaut> 守猎人互相以为对方是野兽而射击

တော်ရေကျော်: နဲ့ <taw: ya' kyaun:> 远离村落的寺庙

တော်ရေဆောက်တည် ကဲ <taw: ya' hsaut ti:> 【佛】在远离村落的寺庙中挂褡

တော်ရနေ့ ကဲ <taw: ya' nei> = တော်ရဆောက်တည်

တော်ရပို့လ် နဲ့ <taw: ya' pout ko> တော်ရကျော်း 中的僧侶

တော်ရုံးပတ် နဲ့ <taw: yon: b-di> = ကျောက်ချုပ်ပေါင်

တော်ရှင်း: နဲ့ <taw: yain:> 原始森林, 野林: ~ တိရစ္စာန် 野

兽

တော်ရပ်ဒေသ နဲ့ <taw: yat dei tha:> 山区

တော်ရမ်းပယ့်နဲ့ ကဲ <taw: yan: pe phwe:> 信口雌黄, 胡诌, 胡蒙乱猜地: ဒိုလော့ ~ ပြောတတ်တယ်။ 这人常常信口开河。

တော်ရမ်းပယ့်နဲ့ ကဲ <taw: yan: me phwe:> = တော်ရမ်းပယ့်နဲ့

တော်ရာ့ နဲ့ <taw: ywa> 农村, 乡村

တော်ရောက်ငှုံး နဲ့ <taw: shaut hnget> = ကုပ်ကရုံး

တော်ရောက်သီး နဲ့ <taw: shaut thi:> = ကျွဲ့ကော

တော်ရှုံး နဲ့ <taw: shin:> 林中清除杂草树丛

တော်လား နဲ့ <taw: la:> 【语】古代一种描写大自然景色的诗歌, 田园诗: ~ ရှုံး 一种田园诗

တော်လှုံးက် နဲ့ <taw: lon hnget> 【动】= ကြောက်ဝင်ခြောက်

တော်လက် နဲ့ <taw: let> 乡村: ~ ကျော်ရာ့ 农村

တော်လက်ဖက် နဲ့ <taw: l-phet> 【植】① 楼 ② 千年树

တော်လို့ နဲ့ <taw: lait> 打猎, 狩猎: ~ ခွေး 猎狗 / ~ ဦး 猎人

တော်လို့စာရေး နဲ့ <taw: lait s-yei:> 官员下乡视察时所带的文书

တော်လို့က်အပါ ကဲ <taw: lait on ba> 按照农村的风俗习惯: ~ ပြောကြသည်။ 按照农村的风俗习惯谈话。

တော်လည် ကဲ <taw: le:> ① 狩猎 ② 官员到地方视察

တော်လှုံး ကဲ <taw: lan:> 林中自然发出的响声

တော်လို့ နဲ့ <taw: leit> 【动】野龟

တော်လမ်း နဲ့ <taw: lan:> 山路

တော်လွှေကွက် နဲ့ <taw: lwin gwet> 林间空地

တော်လှုံး ကဲ <taw: lun:> = တော်ကျွဲ့

တော်လွှာတ် ကဲ <taw: hlut> 收割后放家禽、家畜到田中寻食

တော်ဝင် နဲ့ <taw: wet> 【动】野猪

တော်ဝင် ကဲ <taw: win:> ① 隐居村中修行 ② 邪魔附体 ③ (香蕉树等) 变野

တော်ဝဲ့ နဲ့ <taw: wun: be:> 【动】① 赤颈鸭 *Mereca penelope* ② 秋沙鸭 *Wigeon merganser*

တော်သွေ့က် နဲ့ <taw: dh-gyet> 【植】一种露兜树 *Pandanus foelidus*

တော်သွေ့ပွဲ့ နဲ့ <taw: dh-byit> 【植】苦瓜属一类植物 *Mimordica Spp.*

တော်သွေ့ပွဲ့ နဲ့ <taw: dh-but> 【植】一种山榄 *Sideroxylon grandifolium*

တော်သဖန်း နဲ့ <taw: th-phani:> 【植】= ကတ္တာ

တော်သရက် နဲ့ <taw: th-yet> 【植】野芒果

တော်သား နဲ့ <taw: dha:> ① 乡下人 ② 野兽 ③ 老虎的别称